



**မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက်  
အမှတ်စဉ် (၁၀ / ၂၀၁၈ )**

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၁၈ )အား ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး အမှတ်စဉ် (၁၀ / ၂၀၁၈)အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အဆိုပြုလုပ်ငန်း (၄)ခု၊ အတည်ပြုလုပ်ငန်း (၅)ခုနှင့် စုစုပေါင်းလုပ်ငန်း (၉)ခု ခွင့်ပြုခဲ့ပါသည်။ အဆိုပြု လုပ်ငန်း (၄)ခု မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုခဲ့ပြီး အတည် ပြုလုပ်ငန်း (၅)ခုမှာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဖြစ်ပါသဖြင့် ယခုအစည်းအဝေး ကာလအတွင်း စုစုပေါင်းလုပ်ငန်း (၉)ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၁၇.၀၃၄) သန်းကို ခွင့်ပြု/ အတည်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါင်း (၄,၂၃၇) ဦးကို ဖန်တီးပေးမည်ဖြစ်ပြီး၊ ယခင်ခွင့်ပြုပြီးလုပ်ငန်းများမှ ပြည်တွင်းလုပ်သား အင်အားတိုးမြှင့်မှုမှာ (၂,၇၆၁) ဦး ဖြစ်ပါသည်။ ခွင့်ပြု/ အတည်ပြုလုပ်ငန်း(၉)ခုမှာ စက်မှုကဏ္ဍမှ (၅)ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှ (၁)ခု၊ အိမ်ယာအဆောက်အဦကဏ္ဍ (၁)ခု၊ စက်မှုဇုန်(၁)ခုနှင့် အခြားကဏ္ဍမှ (၁)ခု ဖြစ်ပါသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ (၆)လ အတွင်း ဇူလိုင်လ အထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၅၃)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ (၄၄၂.၇၀၉)သန်း ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ မှာ အမေရိကန်ဒေါ်လာ (၈၂၉.၇၆၁) သန်းဖြစ်ပါသည်။

**အထူး စီးပွားရေးဇုန် ဥပဒေအရ** ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ (၆)လ အတွင်း ဇူလိုင်လ အထိ စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ (၁၇၁.၁၀၀) သန်း ဖြစ်ပါသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ (၆)လအတွင်း ဇူလိုင်လအထိ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၁,၀၀၀.၈၆၁) သန်း ဖြစ်ပါသည်။

အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၁၈)အပါအဝင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှု အဆိုပြုလုပ်ငန်း (၂)ခု၊ အတည်ပြုလုပ်ငန်း (၁၃)ခုနှင့် စုစုပေါင်းလုပ်ငန်း (၁၅)ခု ခွင့်ပြုခဲ့

ပါသည်။ အဆိုပြုလုပ်ငန်း(၂)ခုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုခဲ့ပြီး အတည်ပြု လုပ်ငန်း (၁၃)ခု အနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ (၂)ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီမှ (၁)ခု၊ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ (၃)ခု၊ စစ်ကိုင်းတိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ (၂)ခု၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ(၂)ခုနှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ (၃)ခု ရှိသဖြင့် ယခုအစည်းအဝေးကာလအတွင်း စုစုပေါင်းလုပ်ငန်း (၁၃)ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၃၂.၁၆၈)သန်း အပါအဝင် ကျပ် (၈၂,၅၉၈.၆၉၀) သန်း ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့် အလမ်းပေါင်း (၁,၃၄၉)ခု ကို ဖန်တီးပေးမည်ဖြစ်ပါသည်။ ခွင့်ပြု/ အတည်ပြုလုပ်ငန်း(၁၅)ခုမှာ စက်မှု ကဏ္ဍ (၃)ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှ (၃)ခု၊ ဟိုတယ်ကဏ္ဍ (၄)ခု လယ်ယာ ကဏ္ဍ(၁)ခု နှင့် အခြားကဏ္ဍ(၄)ခုတို့ ဖြစ်ပါသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ (၆)လ အတွင်း ဇူလိုင်လအထိ မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆၅)ခု၊ အမေရိကန် ဒေါ်လာ (၁၆၇.၃၀၀) သန်း အပါအဝင် ကျပ် (၇၈၃,၁၄၂.၈၁၉) သန်း ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၆၈.၄၄၈) သန်း အပါအဝင် ကျပ် (၈၁၃,၁၈၃.၈၁၉) သန်းခွင့်ပြုပြီးဖြစ်ပါသည်။